

**Unicode**

**ဆယ်တန်းအောင်ပြီးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားလိုသူများသတိပြုရန်+CDM တက္ကသိုလ် ဆရာများအစီအစဉ်**

ဆယ်တန်းအောင်ပြီးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားလိုသူများသတိပြုရန်မှာ CDMမလုပ်သော ပညာရေးဝန်ထမ်းများကဖွင့်လှစ်သောမည်သည့်တက္ကသိုလ်ဝင်ခွင့်/တက္ကသိုလ်သင်တန်းကိုပြည်သူ့ အစိုးရကအသိမှတ်ပြုမည်မဟုတ်ပါ။

ထို့အတူစစ်အာဏာပိုင်များကိုငွေပေးဖွင့်လှစ်သောပုဂ္ဂလိကကျောင်းများ၊နိုင်ငံခြားမှလာဖွင့်သော ကျောင်းများအပေါ် ပြည်သူ့အစိုးရ၏သဘောထားကိုမသိရသေးပါ။

ဆယ်တန်းအောင်ပြီးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားလိုသူများအနေဖြင့်အခြေအနေအရပ်ရပ်ကို စောင့်ဆိုင်းသင့်သည်။

**မြန်မာနိုင်ငံရှိကျောင်းသားများအတွက်နွေဦးတော်လှန်ရေးထောက်ကူပြုအရေးပေါ်ပညာရေးအစီအစဉ်**

Covid 19 နှင့် နွေဦးတော်လှန်ရေးကြောင့်ပညာရေးရပ်ဆိုင်းနေသည့်မြန်မာနိုင်ငံတဝှမ်း ကျောင်းသားများကိုနွေဦးတော်လှန်ရေးတိုက်ပွဲဝင် The Institution of Professional Engineers Myanmar (IPEM) ၏ပညာရေးယူနစ်ဖြစ်သည့်IPEMTU Degree College သည်အွန်လိုင်းအခမဲ့သြ စကြေလျမှ တိုက်ရိုက်သင်မည်။

အင်တာနက်ရရှိနိုင်သောနေရာတွင်အီးမေးပို့သော Study Support Link မှ Download ဆွဲပါ။

လုံခြုံရေးအရသြစကြေလျအခြေစိုက်သင်တန်းမှူးကိုအီးမေးဖြင့်သာဆက်သွယ်ခွင့်ပြုမည်။

မြန်မာနိုင်ငံရှိမည်သူတစ်ဦးတစ်ယောက်ကိုမည်သည့်နည်းနှင့်မျှဆက်သွယ်ခွင့်မပြုပါ။

ဆယ်တန်းအောင်ပြီးတက္ကသိုလ်ပညာသင်လိုသူများသည်အောက်ပါလင့်တွင်မိမိတို့ဝါသနာပါရာ Engineering/ Arts/Science/Business Studies/ Law/Basic Medical Knowledge/ Agriculture/Information Technology/Vocational Education/Vocational Studies/Language/Rural Development Studies/Teacher Education စသည်တို့ကို ဆယ်တန်းအမှတ်မလိုဘဲအွန်လိုင်းသင်နိုင်သည်။

[www.justiceformyanmarpeople.org/alternativeeducation.htm](http://www.justiceformyanmarpeople.org/alternativeeducation.htm)

နွေဦးတော်လှန်ရေးတိုက်ပွဲဝင် The Institution of Professional Engineers Myanmar (IPEM)  
၏ IPEMTU Degree College (Australian Business Name Registration) ၏  
Diploma/Bachelors ဘွဲ့များရလိုကအောက်ပါလင့်တွင်စာရင်းသွင်းပါ။  
CDM ထောက်ခံသောဆယ်တန်းအောင်ပြီးကျောင်းသားများအဖြစ်CRPH/NUG  
အစိုးရပညာရေးဌာနသို့စာရင်းပေးမည်။ကျောင်းသား/CDM ဆရာစာရင်းကို ဩစတြေးလျ  
အခြေစိုက်သင်တန်းမှူးက ဩစတြေးလျတွင်ထိန်းသိမ်းသည်။

ကျောင်းသားများစာရင်းပေးရန်

<https://www.emailform.com/builder/form/7v9gZFxa3r6hz4lf4R4WJAn>

IEMTU Degree College သည်အွန်လိုင်းအခမဲ့သင်သည်။စေတနာရှိပါက CRPH/NUG/CDM  
ဆရာများကိုမိမိအစီအစဉ်ဖြင့်တိုက်ရိုက်လှူဒါန်းရန်၊ IEMTU Degree College သည်မည်သည့်ငွေကြေး  
ကိုတာဝန်ခံမည်မဟုတ်။

CDMဝင်တက္ကသိုလ်ဆရာများသည်CDM ထောက်ခံသောဆယ်တန်းအောင်ပြီးကျောင်းသားများ  
ကို

[www.justiceformyanmarpeople.org/alternativeeducation.htm](http://www.justiceformyanmarpeople.org/alternativeeducation.htm)

ကိုးကားပြီးအွန်လိုင်းသင်လိုကအောက်ပါလင့်တွင်စာရင်းပေးရန်

<https://www.emailform.com/builder/form/8BN0d39d1Y1VU>

ဆရာ၏အရည်အချင်းနှင့်အချက်အလက်ပေါ်မူတည်၍ အွန်လိုင်းကျောင်းသားပေးလိမ့်မည်။  
ဆရာ၏လုံခြုံရေးအတွက်အီးမေးလ်သို့မဟုတ်Messengerကိုသာသုံး၍ကျောင်းသားကိုဆက်သွယ်သင့်  
သည်။  
အကယ်၍ကျောင်းသားကိုယုံကြည်ပြီးလှူဒါန်းမှုလက်ခံလိုပါကထိုအလှူငွေကိုလက်ခံရရှိရန်၎င်းတို့နှင့်ဆက်  
သွယ်ခြင်းသည်အတွက်မိမိဖာသာလုံခြုံရေးအတွက်ခြွင်းချိန်ရမည်။

ဆရာ၏အချက်အလက်များကို CDM ကျောင်းသားများကိုသင်ကြားနေသော CDM

အထောက်အကူပြုဆရာအဖြစ် CRPH / NUG သို့ပေးပို့လိမ့်မည်။

CRPH / NUG သည်ဆရာကိုဆက်သွယ်ပြီးသင့်အားငွေကြေးထောက်ပံ့မှုပေးရန်သည် CRPH / NUG၏ ကိစ္စသာဖြစ်သည်။ ကျွန်ုပ်တို့ IPEMTU ဒီဂရီကောလိပ်သည်ငွေရေးကြေးရေးကိစ္စရပ်များအတွက်တာဝန် ယူမည်မဟုတ်ပါ။

ဆရာ၏သတင်းအချက်အလက်များကိုသြစတြေးလျရှိကျွန်ုပ်တို့၏ဒေတာစနစ်တွင်လုံလုံခြုံခြုံသိမ်းဆည်းထားလိမ့်မည် ၊ ၎င်းကိုအစီအစဉ်၏ခေါင်းဆောင် / ညှိနှိုင်းရေးမှူးကထိန်းချုပ်ထားသည်။